

# သင်္ချာစာအုပ်: The LORD's Word



## ပျော်ရွှင်သောမိခင်များနေ့ဖြစ်ပါစေ

ထိုမှတစ်ပါး သာဓိဖြစ်သော အနာဂတ်ခံကောင်း ကောင်းသည် ငါတို့၌ မှီသေး၏ မိတ်ဆွေထံ၌ အချက်အလက်ရှိ ကြွယ်၍ ပေါ်ထွက်သည် ကာလတိုင်အောင် ထိုအနာဂတ် ခံကောင်းကို မြှောင်ပျံ အရပ်၌ ထွန်းလင်းသော အိမ်၊ ကိုယ့်မှတ်၍ သင်တို့သည် အမှီ ဖြစ်ကြ၏ ။ ၂၂၀၂ ခု



မင်းအောင်သက်လွင်စီမံဦးစီးဌာနမှ စီမံခန့်ခွဲထားသည့် ဝိညာဉ်ရေးရာ စာစောင်

အမှတ်စဉ် (၁၅၅) မေလ ၂၀၁၄ ခုနှစ် စုစုဒါရ (လစဉ် ပထမ တန်ခိုးနေ့နေ့တိုင်း အခမဲ့ ပြန့်ချိသည်) ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်ဝေသည်။ Est; September 2001

**ကျေးဇူးရှင်မေမေ (သို့မြတ်မုန့်)**  
 ကိုယ့်ရဲ့ ပျော်ရွှင်မှု များထက် လိုချင်တာက မေမေရဲ့ အပြုံး နှေးထွေးနေတဲ့ မေမေရဲ့ ရင်ခွင်ထဲမှာ ပူပန်မှုမရှိဘဲ ဘဝကို ဘယ်လိုရင်ဆိုင်ရမှန်း မသိသေး။  
 လိုအပ်သမျှ ဝယ်ပေးတာ ပူဆာသမျှ မပြင်းဘဲ ပေးကမ်းတဲ့ မေမေ။  
 ကျေးဇူးတင်ပါတယ် မေမေရယ် သား/ သမီး အတွက်ဆို အရာရာ ပေးဆပ်နိုင်သူ မေမေရဲ့ ချစ်ခြင်းမေတ္တာများ ပြောပြ၍ မကုန်နိုင် ကြင်နာတရားများ အကုန်အစင် သွန်းလောင်းတာ ကျေးဇူးရှင် မေမေကို ဘုရားရှင်ကောင်းကြီးပေးပါစေ။  
 မှောင်မိုက်နေတဲ့ ဘဝရဲ့ လမ်းများ အတွက် အလင်းပေးနိုင်သူ ဒုက္ခပေါင်းများစွာကို ကွယ်ကွာနိုင်တာ မေတ္တာ အလင်းရောင် အခက်အခဲများနှင့် ရင်ဆိုင်တိုင်း ပြေးဝင် မေမေရဲ့ ရင်ခွင်ထဲ တတ်နိုင်သမျှဖြေရှင်း အစွမ်းရှိတဲ့ မေမေ။  
 ကျေးဇူးမဲ့ရဲ့ သာမက ဘဝရဲ့ အလင်းအတွက် မေမေရဲ့ သွန်သင်မှု ကြီးပြင်းမှ သိတတ်လာ မေမေဟာ သူရဲကောင်းတစ်ယောက်ပါ။ သွန်သင်တဲ့ နေရာမှာ သိပ်တော်တယ် ကျေးဇူးရှင် မေမေကို ဘုရားရှင် ကောင်းကြီးပေးပါစေ။



အကြိုက်အခါခါ လိုက်ပေမဲ့ တစ်ခါအလို မကျတိုင်း အခါခါ အပြစ်တင်တတ်တာ သဘာဝ မဟုတ်လား။ ဘယ်လိုဘယ်ဖြစ်ဖြစ်၊ အမိမြေနဲ့ မေမေ ပေးတဲ့ စိတ်ဓာတ်နဲ့ သွေးကြောတွေ မရပ် သ၍တော့ "I am always on the elephant".

**မေမေ (မ.က.န)ဆောင်ဦး**  
 မေမေ အနာ တကုန်ကျကျစွာ၊ မွေးဖွားကာ ပေး တို့ကိုလေး နှေးနှေးထွေးထွေး ရင်ခွင်ငွေ့ ဝေဒနာဒုက္ခ ကင်းကာပေ။  
 ကြယ်လေးကဲ့သို့ လမ်းပြကာ ဆုံးမ သွန်သင်တာ မတူညီတဲ့ ရက်နေ့တို့၊ ပြကွဒိန်သကဲ့သို့။  
 ပင်လယ်ပြင်လား မေတ္တာများ နှိုင်းယှဉ် မရှိထား စဉ်းစားရင်းနဲ့ တွေးမိလာ ကျေးဇူးဆပ်ဖို့ပါ။  
 ဆပ်လေ ဆပ်လေ တိုးပွားလေ မေမေကျေးဇူးတွေ မကုန်မခမ်း သူ့ကြွေးများ ဆပ်မကုန်လို့ တိုးကာပွား ပိတ်တစ်ခု ပေးရဖို့ လိမ္မာကြပါဖို့ သားသမီးတို့ ။



**သခင်ယေရှုခရစ် သိုးသူငယ် (ဒါးက)**  
 "သူ" ဖန်ဆင်း စ က ဝေဖန် စကားတောင် ပြောရမရှိတဲ့ "လူသား" ဒေဒင်က စခဲ့တဲ့ "အပြစ်" ကမ္ဘာလူသားထုကြီးကို ရိုက်ခတ်ခဲ့တယ်။ ဒါကို "သူ" ကြည့်မနေပါဘူး။ အပြစ်တွေ ဆေးကြောဖို့ သူရဲ့ "သားတော်" ကိုစေလွှတ်ခဲ့တယ်။ "သားတော်" ရဲ့အသွေးနဲ့ တို့ လူသားတွေရဲ့ ဘဝ တဖန်ဖြူစင်စေခဲ့တယ်။ ဒါပေမဲ့ သိပ်စိတ်ချမနေပါနဲ့ ။ "သူ" ရဲ့ သားတော်ကို ကယ်တင်ပိုင်ရှင်အဖြစ် မယုံကြည်တဲ့လူသားကို စီရင်ဖို့ ကမ္ဘာပျက်မဲ့နေဟာ မနက်ဖြန်ထက်ပိုနီးကပ်နေပြီ။ အဲ့ဒီအပြစ်ကိုစီရင်ဖို့ ပလ္လင်ဖြူပေါ်မှာထိုင်နေတဲ့သူဟာ သခင်ယေရှုခရစ်ပဲ မိတ်ဆွေ။



**အမေ့မေတ္တာ** ကောလင်းသူ ရေခြား မြေခြားနေရာမှာ အမေ့လွမ်းတေး ငါ သီရေးဖို့ တုန့်ခိုင်းမဲ့မေတ္တာ ကမ္ဘာပေါ်မှာ အေးမြတိတ်ဆိတ် မေတ္တာရိပ်သဖွယ် ခိုလှုံမမှားစက် ထာဝရအတွက်။ နှေးထွေးလှိုက်လှိုက်သောကင်းကွာ ကမ္ဘာမှာ အနှိုင်းမဲ့အချစ် မြင့်မိုရ်တောင်ပမာ ကြီးမားလှစွာ ဘယ်သူယှဉ်ပြိုင်နိုင်လော့။



**အမေ** တောနှင်းပန်း အမေဟာ ငါပြောသမျှကို မညည်းမညူ နားထောင်ပေးတဲ့ ငါ့ရဲ့ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တယ်။ အမေဟာ ငါဘာ လုပ်လုပ် သည်းခံခွင့်လွှတ်တတ်တဲ့ ငါ့ရဲ့ ချစ်သူစစ်စစ် ဖြစ်တယ်။ အမေဟာ ငါဘယ်သွားသွား ဘယ်နေရာမှာ ရှိရှိ ငါ့ကို အမြဲ စောင့်ရှောက်နေတဲ့ ကောင်းကင် တမန် တစ်ပါး ဖြစ်တယ်။




**ချစ်ရပါသော မေမေနှင့် အမိမြေထံသို့** မယ်မင်းရဲ့ (မြောက်အုပ်)  
 ချစ်ရပါသော မေမေနှင့် အမိမြေ။ သတိရ လွမ်းဆွတ်ခြင်းတွေ ပေါင်းကာ စုလို ကောင်းသောအမှုကိုသာ ကြိုးစားပြုပေမဲ့ အကောင်းတော့ အပြောမခံရပါဘူး။ မိုးလင်းမိုးချုပ် တကုတ်ကုတ်နှင့် မနားရအောင် အလုပ်လုပ်လည်း ည(၁၂)နာရီအထိ အိပ်တန်း မဝင်နိုင် မိုးချုပ်မှ နေဝင် အလုပ်တွေကိုဘဲ မြင်နေရလို့ ကိုယ်ရပ်ကိုယ်ပင် မမှတ်မိတော့ချင်ပေမဲ့ မေမေနဲ့ အမိမြေကိုတော့ အရမ်းလွမ်းတယ်။ ချစ်တဲ့မေမေ သာကြောင်း မာကြောင်း အဆင်ပြေကြောင်းသာ ပြောချင်တယ်ဆိုတာလိမ်ချင်လို မဟုတ်ပါဘူး။ စိတ်ပူပင် ဆင်းရဲ မခံစေချင်လိုပါ။ လူ(၉)ယောက်နဲ့ ခွေးတစ်ကောင်ရဲ့ ဝေယျာဝစ္စကို ပြီးမြောက် အောင်မြင်အောင် လုပ်နိုင်တဲ့ သမီးအတွက် မေမေ ဂုဏ်ယူပါ။ ချစ်တဲ့ အမိမြေ ။ စင်ကာပူ က လှသလို၊ ဆန်းလည်း ဆန်းတယ်။ ဒါပေမဲ့ သမီးအတွက်တော့ **ထားမပါ**တဲ့ ဟင်းပွဲ (၅၀၀)နဲ့ ထမင်း**ထား**ရသလိုပါဘဲ။ "ပဲပြုတ်" သံနဲ့ မိုး မလင်းသလို မုန့်ဟင်းခါး ပူပူလေးလည်း စားခွင့် မရှိပါဘူး။ အမိနဲ့ ဝေးတဲ့သမီးလေ "မိထွေး ရင်ခွင်မှာ ပျော်အောင် ကြိုးစားနေ နေရတယ်" ချစ်တဲ့ မေမေနှင့် အမိမြေ "You are very Rude" ဆိုတဲ့ချီးမွမ်းသံနဲ့ ရင်ဝကို စောင့်ကန်ခံရတိုင်း "ခွင့်လွှတ်ပါ" "မေမေနဲ့ အမိရဲ့ တန်ဖိုးသိကွာတွေကို **လျော့အောင် လုပ်တာ မဟုတ်ပါဘူး** အပြင်မှာ မျက်နှာ မွဲနေမှတော့ မှန်ထဲတွင် ပြုံးနိုင်ပါ့မလား။



**ကျေးဇူးပါပဲ အဖေနှင့် အမေ** ဂျူလီယာကျွဲရဲဒိမ်း(သို့)ကြည်အေး  
 အခုလို မထင်မှတ်ပဲ သခင်စကားမှာ သက်သေခံခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ နာမ ဘုန်းကြီး ပါစေ။ ကျွန်မ သက်သေခံ ဝေငှလိုတာက အဖေ ကျမ်းပိုဒ်ကလေး ၃ခု ဖြစ်ပါတယ်။ (၁) ဒီယေလ ၃:၁၅-၁၈ (ထာဝရဘုရားမှ လွှဲပြီး)။ (၂) ရောမ (၁၅:၃-၅) စိတ်ရှည် သည်းခံတတ်သူဖြစ်ဖို့။ (၃) သံသယ မရှိ အကြွင်းမဲ့ ယုံကြည်ဖို့ဖြစ်ပါတယ်။  
 ဘုရားသခင်ရဲ့ လမ်းပြပို့ ဆောင်မှုဖြင့် ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ အိပ်မက်တွေ အစပျိုးဖို့ ဒီစကားပုဒ်ခံသို့ စတင် ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မရဲ့ ပထမ အိမ်ရှင်က မယုံကြည်သူတွေပါ။ ဘာသာ မတူလို့ မကြာခဏ ဆို သလို သဘောထား ကွဲလွဲမှုတွေ ရှိတတ်ပါတယ်။ တနေ့မှာ သူတို့ဘုရား ဆွမ်းတော် လျှာဖို့ အတွက် အစားအစာချက်ပြုတ်ပြီး ပန်းကန်ထဲ ထည့်ပေးရတယ်။ ပန်းသီး လိမ္မော် သီး၊ သစ်တော်သီးတို့ကို ပန်းကန်ထဲ ထည့်ပေးရတယ်။ အိမ်ရှေ့က သံပုံး ထဲမှာ ဘုရားဆက်ကပ်ဖို့ မီးရှို့ခိုင်းတယ်။ ကျွန်မ စဉ်းစားမိတယ်။ ဒီအလုပ် ကျွန်မ လုပ်သင့်ပါသလား။ ညရောက်တော့ ဆုတောင်းမိတယ်။ စိတ်ထဲမှာ အဖေ့ စကားသံကို ကြားမိတယ်။ "သမီးရယ် ဒီယေလရဲ့ အသက်တာကို အမြဲ အတုခိုးဖို့ မမေ့ပါနဲ့ဆိုတဲ့" အမှာ စကားလေး ပြန်ကြားယောင်လာတယ်။ ဒီယေလက ထာဝရ ဘုရားမှ လွှဲပြီး တခြားဘုရား ရှေ့မှာ လုံးဝ မရှိခိုးလို့ ခြင်္သေ့တွင်းထဲ ပစ်ချခြင်းကို ရွေးခဲ့တယ်။ ရဲရင့်စွာဖြင့် ကျွန်မ သေခြင်းဒဏ် မဟုတ်ပဲ၊ ငွေကြေးအတွက် ဘုရားသခင် မကြိုက်တဲ့ ဒီအလုပ်အတွက် စိတ်ပင်ပန်းနေရတယ်။ ရဲရင့်ရမယ်လို့ စဉ်းစားမိတယ်။ လုံးဝကို မလုပ်ဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အေဂျင့် အပို ခံရရင်လည်း ခံမယ်။ သီချင်းလေးထဲကလို

## ပျော်ရွှင်သောမိခင်များနေ့ဖြစ်ပါစေ





ကျွန်မ ရဲ့ ဒုက္ခက အသက်စွန့် ကယ်တင်တဲ့ အဘရဲ့ ဒုက္ခနဲ့ စာရင် သူ့ရဲ့ ခြေမှန် လေးတစ်ဖက်မှ မပိုပါဘူး။ ဘာလို့ တွေးကြောက်နေရတာလဲ။ မလုပ်နိုင်တဲ့ အကြောင်း အိမ်ရှင်ကို ပြောပြီး အိမ်ရှင် ပြောင်းခဲ့ တယ်။ မိတ်ဆွေလည်း ကျွန်မ ဘဝလို တိုက် ဆိုင်မှု ရှိခဲ့ရင် ကိုယ်တော်ဘုရား မကြိုက်တဲ့ အလုပ်မို့ လုံးဝ မလုပ်မိနဲ့ သတိပေး ချင်ပါတယ်။ ဒီလိုနဲ့ ခရစ်ယာန် မိသားစု ဖြစ်တဲ့ ဒုတိယ အိမ်ရှင်ကို ဘုရား သခင်က စီစဉ် ပေးပါတယ်။ ကျွန်မကို သမီး အရင်း အချစ်ပမာ ချစ်ခင်ကြ ပါတယ်။ ဘုရား သခင်ကို ချီးမွမ်းပါတယ်။ ကျွန်မ ဘဝမှာ ပြောရ အခက်ဆုံးက (၁) သိပ် ချစ်တယ် (၂) ခွင့်လွှတ်ပါ ဆိုတဲ့ စကား နှစ်ခုပါပဲ။ တခါတလေ ကျွန်မ မမှားဘူး ဆိုတာ သိလျက်နဲ့ အပြစ် တင်ခြင်းကို လုံးဝ သည်းမခံနိုင်တာ ကျွန်မ အားနည်းချက် တခုပါ။ "စိတ်ရှည် သည်းခံ တတ်ရမယ်"ဆိုတဲ့ အဖေ့ ဆုံးမစကားကို ဆုတောင်းခြင်းဖြင့် ကြိုးစားဆဲပါ။ "လူ့ အောက်ကျိုလို့ လူ ပီလို မသေဘူး"ဆိုတဲ့ အမေ့စကားကို အောင်သက်သက် ကြားက ပြန်ကြားယောင်မိတယ် -- အမေ၊ တနေ့ အိမ်ရှင် mum ရဲ့ (ဂျူလီယာ ဂျူလီယာ)နဲ့ ခေါ်သံကို လုံးဝ မကြားမိလို့ စိတ်ဆိုးပြီး (ကြည့်အေး) လို့ အော်ခေါ်မှ သူ့ အနားအရောက်သွားပြီး ခွင့်လွှတ်ပါ မကြားမိလို့ပါ ဆိုပြီး တောင်းပန်လိုက်တယ်။ ဘာလုပ်ပေးရမလဲလို့မေးတော့ လေသံပျော့လေးနဲ့ ရေနှေးတခွက် သောက်ချင်လို့ တဲ့။ mum စိတ်ပြေ သွားပြီး ဆိုတာ သိမှ ခုနက mum "ကြည့်အေး" လို့ခေါ်သလိုပဲ၊ ဟုတ်တယ် စိတ်ဆိုးမိလို့ပေါ့တဲ့။ ကျွန်မက mum စိတ်မဆိုးတဲ့ အချိန်လည်း ခေါ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မ နာမည်က ငြိမ်းချမ်းရေး နိမိတ် နာမည်ပါလို့ပြောပြီး (PEACE NAME)လို့ ထပ်ခါထပ်ခါ ပြန်ပြောပြီး သူ ပြုံးရယ် လာနိုင်တယ်။ အဲဒီ နာမည်ပေးထားတဲ့ အဖေနဲ့ အမေကို ကျေးဇူးတင်ပါတယ်။ ဟာလေလုယာ။ ကျွန်မတို့အပေါ် ဘယ်လိုပင် အဆိုးကြံပြီး ပြုမူဆက်ဆံပါလေ့စေ အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပဲ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ဟာ အောင်နိုင်ခြင်း တစ်ခု ဖြစ်တယ်ဆိုတာ ကျွန်မ လက်တွေ့ကြုံရတဲ့ ဘဝလေးနဲ့ သက်သေခံ ဝေငှခြင်းဖြစ်ပါတယ်။ လမ်းမှန်သို့ ရောက်အောင် အခြံဆံ့မ သွန်သင် ပေးတဲ့ အဖေနဲ့ အမေကို ကျေးဇူး တင်ပါတယ်။ ခန္ဓာကိုယ်ချင်း ဝေးကွာကြပေမဲ့ နောင်တနေ့ မိသားစု အားလုံး ပြန်လည်ဆုံတွေ့နိုင်အောင် (ယာကုပ် ၁:၆၈) ကို အမှီ ပြုပြီး ဆုတောင်းပါ။ ချစ်သော စာဖတ်သူအားလုံးရဲ့ နှလုံးသားထဲ သန့်ရှင်း ဝိညာဉ် အစဉ် ကိန်းဝပ် တော်မူပါစေ။ အာမင်။ ကျေးဇူးတင်လျက်



မေမေ လည်း နောက်မှ သိရတယ်လေ။ သူနဲ့ သူ့ သူငယ်ချင်းတွေက ဘုရား ရှိခိုး သွားတယ်ဆိုတာကို အကြောင်းပြပြီး သူတို့ တစ်သိုက် ဆေးခြောက် သုံးနေကြ တယ်လေ။ နောက်ဆုံး ဆေးထိုးတဲ့ အဆင့်ထိ ဖြစ်ပြီး မသုံးရ မနေနိုင်အောင် ဖြစ်ခဲ့ တယ်။ မေမေလည်း သူ့နာပြုဆရာမ ဖြစ်ပြီး ဆေးရုံသွားတဲ့ တစ်နေ့ မေမေ သူ့ကို တွေ့လိုက်ရတာ နောက်ဆုံးပဲ။ သူက ဆေးဝယ်သွားဖို့ သွား တာနေမှာပေါ့ မေမေ ည တာဝန် ကျလို့ အသွား၊ သူ့ကို လမ်း မှာတွေ့လို့ မေမေကို သူ့နုတ်ဆတ်ပြီး ထွက် သွားတယ်။ နောက် တနေ့ DUTY က ပြန်လာတော့သူ့ကို ရဲက ဖမ်းသွားတယ်လို့ သတင်း ကြားတယ်။ ဒီလိုနဲ့ သူ ထောင်ထဲမှာပဲ သေဆုံးသွားတယ်။

အဲဒီ အချိန် မေမေ စိတ် မကောင်း ဖြစ်မိတယ်။ ငါတို့ အသင်းတော်ရဲ့ လူငယ် ခေါင်းဆောင် လုပ်ပြီး ခင်မင် ရတဲ့ သူငယ်ချင်းတွေ လမ်းလွဲ နေတာကို မှန်ကန်တဲ့ သမ္မာတရားအလင်းကို မပြ နိုင်ခဲ့ဘူးဆိုပြီး မေမေ ယူကြီးမရ ဖြစ်ခဲ့ဘူးတယ်။ သူ့ရဲ့ အပေါင်း အသင်းတွေလည်း HIV ရောဂါ ကူးစက်ခံရပြီး ရှေ့ဆင့် နောက်ဆင့် သေဆုံး ကုန်ကျတယ်။ သမီးနဲ့ သားလေးလည်း မေမေ့လို မဟုတ်ပဲ ယုံကြည်သူ ခရစ်ယာန် ကလေး ပီသစွာ သူငယ်ချင်းတွေအတွက် သူငယ်ချင်းကောင်း ဖြစ်အောင် အသက် ရှင်ရမယ်နော်။ ကိုယ်တိုင်ကော၊ လမ်းလွဲနေတဲ့ သူငယ်ချင်းတွေ လမ်းမှန် ရောက်အောင် လမ်းနဲ့ ကြယ်လေးလည်း ကောင်းတဲ့ ပုံသက်သေကောင်းနဲ့ အသက် ရှင်ပြရမယ်နော်။

တဆက်တည်း ပြောပြရအံ့မယ် ကလေးတို့ရေ သားနဲ့ သမီး ကာတွန်းကား ကြည့်နေချိန်ဆို မေမေက TV က လာတဲ့ ကိုးရီးယားကားကို စိတ်အပန်းဖြေကြည့် မိတယ်။ အဲဒီထဲက မင်းသား မင်းသမီးတွေ တော်တော်လှကြတယ်။ ဒါပေမဲ့ မေမေ စိတ် နဲ့ သိပ်မတွေ့ဘူး။ ဇာတ်လမ်းတွေထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုကို ထမင်း စား ရေသောက်သလို အရမ်းလွယ်ကူကြတယ်။ ခင်ပွန်းဖြစ်သူက ဖောက်ပြန်လိုက်၊ ဇနီး ဖြစ်သူက ဖောက်ပြန်လိုက်နဲ့ ပြီးရင် တရား ရင်ဆိုင်ပြီး ကလေးတွေ လူကြန့် နောက်ဆုံး အပြစ်မရှိတဲ့ ကလေးတွေက ဟိုလူနဲ့ နေရ။ ဒီလူနဲ့ နေရ နဲ့ပေါ့။ စိတ် သောက ပင်ပန်းနေတဲ့ ကလေးတွေကို ကြည့်ပြီး စိတ် အပန်းမပြေပဲ။ မေမေ စိတ် မောပြီး ကျန်ခဲ့တယ်။ အဲဒီ ကိုးရီးယား ဇာတ်ကားမှာ မှတ်မှတ်မိမိ သမီး အရွယ် လောက်ရှိတဲ့ သမီးပျိုက အဖေအရွယ်လောက်ရှိတဲ့ အမျိုးသားကို သဘော ကျပြီး အမျိုးမျိုး ဖြားယောင်းတယ်။ အိမ်ထောင်သည် ဒီလူကြီးက နွားအို မြက်နုကြိုက် ဆို သလို။ မိန်းမပျို နောက်ပါသွားတော့ သူ့ မိသားစု ဒုက္ခ ရောက်ရတာကို ပြထားတယ်။ မေမေတို့ သမ္မာကျမ်းစာထဲမှာ (မာ ၇:၂၀-၂၃) မှာ လူအတွင်းနုလုံးထဲက ထွက်တဲ့ အရာတွေက ညစ်ညူးစေတယ်လို့ ခရစ်တော် ကိုယ်တိုင် ဂါလိလဲပြည်မှာရှိနေစဉ် သူ့ နောက်လိုက်တဲ့ လူစုကြီးကို ဆုံးမသွန်သင်တဲ့ စကား ဖြစ်တယ်။ လူ့ အတွင်း နုလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့ မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နဲ့ မှားယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း----မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း----လျှပ်ပေါ်ခြင်း၊ တွေက မေမေတို့ အတွင်းနုလုံးသားက ထွက် လာပြီး လူကို ညစ်ညူးစေတယ်လို့ ခရစ်တော်ဘုရားက သွန်သင်ခဲ့တယ်။ သမီး လမ်းရေ မေမေ မှာချင်တယ်။ လျှပ်ပေါ်ခြင်းဟာလည်း သူများကို ဖျားယောင်းလှည့်စားမှု တစ်ခုပဲ သမီး၊ ကိုးရီးယား ဇာတ်ကားတွေမှာ အောက်ခံ ဘောင်းဘီ သာသာရှိတဲ့ ဘောင်းဘီဝတ်ပြီး ပေါင်လည်လောက်ရှိတဲ့ ဂါလိလဲ ပတ်ပြီး ခြေတံလှလှနဲ့ ကိုးရီးယား မလေးတွေ ဝတ်စားတာ ကြည့်ပြီး မေမေတို့ နိုင်ငံက မိန်းမပျို တော်တော်များများ လိုက် ဝတ်ကြတယ်။ သမီးလေး လမ်းရေ သမီးလေး အန္တရာယ်ကို ဖိတ်ခေါ် သလို မျိုး လျှပ်ပေါ်တဲ့ အပတ်အစားကို မဝတ်ပါနဲ့နော်။ မေမေတို့ နိုင်ငံမှာ အခုဆို မုဒိမ်း မှုတွေ အများကြီး ဖြစ်လာတယ်။ ဂျာနယ်၊ သတင်းစာတွေမှာ နေ့စဉ် မပါမပြီး သတင်း တစ်ပုဒ်အဖြစ်တွေ့နေရတယ်။ သမီးလမ်းရေ-မေမေ မွေးထားတဲ့ သမီးရဲ့ အလှက သူများကို ဖျားယောင်းဖို့ မဖြစ်စေပါနဲ့ ခေတ်ကာလကြီးကို မှီအောင် ခေတ်မီပါ။ ခေတ်ဆန်အောင်တော့ မနေပါနဲ့ သမီး။ (သုတ္တံ ၃:၁၅) ယဉ်ကျေး သောအရာသည် လှည့်စားခြင်းနှင့် ယဉ်တတ်၏။ လှသော အဆင်းသည်လည်း အချဉ်းနီး ဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။ ခေတ်ကာလ တိုးတက်မှုထဲမှာ ဖြားယောင်းတဲ့ စာတန်ရဲ့ လှည့်ကွက် ကလည်း အဆန်းပဲ INTERNET ON LINE က ချစ်သူရှာတဲ့ ခေတ်ဖြစ်တာမို့ ချစ်သူ ကြင်သူ ရှာရင် သတိထားပါ။ အခုမြင် အခုကြိုက် စားကောင်းတဲ့ မုန့်တစ်ခုလောက်ပဲ ကိုယ်ကို တန်ဖိုး မထားပါနဲ့။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ ချစ်သူ သက်တမ်း ရှိသူတွေတောင် အိမ်ထောင်ပြုပြီး သဘောထား မတိုက်ဆိုင်လို့ ကွဲကြတာ ဒုနဲ့ဒေပဲ။

**မေမေ့ရင်တွင်းစကား(၁)**

**မေမေ့ရင်တွင်းစကား(၁) လမ်းနဲ့ကြယ်လေးရဲ့မေမေ**  
 သမီးလမ်း နဲ့ သားကြယ်လေး။ မေမေက ငယ်ရွယ်တဲ့ သားနဲ့ သမီးကို ခေတ်ကာလ အပြောင်း အလဲမှာ ဆိုးဝါးတဲ့ အပြစ် အပျက်ကို ကြည့်ပြီး ကလေးတို့အတွက် စိုးရိမ် မိတယ်။ ဘုရား သခင် ပေးထားတဲ့ အမွေဥစ္စာဖြစ်တဲ့ ကလေးတွေ တနေ့ တချိန်မှာ ဘုရားဘုန်းတော် ထင်ရှားတဲ့ ကလေးတွေ ဖြစ်စေ ချင်တယ်။ ဘုရားသခင်က မေမေ့ကို ပေးထားတဲ့ သားနဲ့ သမီးလေး ကို ဘုရားသခင်အတွက် အလင်းလေးတွေဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ လမ်းနဲ့ ကြယ်လေးလို့ နာမည်ပေးခဲ့တယ်။ နာမည်က ရိုးလွန်လို့ သမီးနဲ့ သားက နာမည် ပြောင်းချင်ကြတယ်နော်။ နာမည်ဆိုတာ မိဘကို ဘုရားက ဖော်ပြပေးလို့ရတဲ့ လက်ဆောင်ပဲ။ တန်းဖိုးထားရမယ်နော် ကလေးတို့။ လမ်းနဲ့ ကြယ်လေးရေ မေမေ ငယ်ငယ်က အကြောင်းတွေထဲကမှ မေမေ့ အတွက် သင်ခန်းစာရစရာ အဖြစ်အပျက်လေးတစ်ခုကို ပြောပြမယ်နော်။ သမီးနဲ့ သားလေးမှာ ဆော့ ကစားမဲ့ သူငယ်ချင်းတွေရှိသလို။ မေမေ ငယ်စဉ် လူငယ်အချိန်ကပေါ့ မေမေ့မှာလည်း ရှိခဲ့တယ်။ အဲဒီ သူငယ်ချင်းထဲမှာ Bright ဆိုတဲ့ အတူတူ ဆော့ Sunday School အတူ တက်ခဲ့ဘူးတဲ့ သူငယ်ချင်းရှိတယ်။ သူက ကိုးရီးယား မင်းသား တွေလို အလွန်ချောပြီး။ သဘောလည်း အလွန်ကောင်းတယ်။ ဒါပေမဲ့ သူက အိမ်မှာ တော်တော်ဆိုးတယ်။ မေမေက အသင်းတော်မှာ လူငယ်ခေါင်းဆောင် လုပ်ရတယ်။ Sunday school တက်ဖို့ သွားခေါ်ရင် အိမ်မှာ မရှိဘူး။ သူတို့ လမ်းထိပ်က လက်ဖက် ရည်ဆိုင်မှာ ရောက်နေတက်တယ်လို့ သူ့အိမ်က ပြောလို့သွားကြည့်ရင် ခရစ်ယာန် သူငယ်ချင်းတွေနဲ့ စုတိုင်နေတာတွေ့တော့ သူ့ သူငယ်ချင်းတွေက ခရစ်ယာန် တွေပဲဆိုပြီး ဒီအတိုင်း မခေါ်ပဲ ပြန်ခဲ့တာ အကြိမ် မနည်းဘူး။ ဒီလိုနဲ့ သူ SUNDAY SCHOOL မတက်တော့ဘူး။ လူငယ် အစီအစဉ် လာရင်လည်း နောက်ကျလာတယ်။



အိမ်ထောင်ပြုတာ၊ ချစ်သူ ရှာတာကို ဘုရားသခင်ထံ ဆုတောင်းပြီး ရှာပါ။ မေမေ လေ အခုထဲက သားနဲ့ သမီးလေးအတွက် ဘုရား ပေးတဲ့ စစ်မှန်တဲ့ နံရိုး အစစ် အမှန်တွေ့ဖို့ ဆုတောင်းပေးနေပြီး။ မေမေ ချစ်တဲ့ သားနဲ့ သမီးလေးရဲ့ ချစ်သူ ဇနီး မယား၊ ခင်ပွန်းက သမီးနဲ့ သားလေးအပေါ် အမှန်တကယ် စစ်မှန်ပြီး မဖောက်ပြန်တဲ့ ချစ်ခြင်း မျိုးနဲ့ ချစ်ပြီး သစ္စာရှိတဲ့ ခင်ပွန်း၊ ဇနီး မယားရဖို့ မေမေ ဆုတောင်း ပေးနေ ပါတယ်။ ချစ်သူရခဲ့လို့ ချစ်ကြပေမဲ့လည်း သဘောထားခြင်း မတိုက်ဆိုင်လို့ ညှိယူ ရတဲ့အခါ တစ်ယောက်ကို တစ်ယောက် နားလည် သည်းခံ တတ်အောင် ဆုတောင်းပြီး လေ့ကျင့်ယူပါ။ သားနဲ့ သမီးလေးလည်း မိမိသွားတဲ့ လမ်းက လမ်းလွဲနေလား၊ လမ်းချော် နေလားဆိုတာကို နှုတ်ကပတ်တော်အားဖြင့် ဆင်ခြင်ရင်း ဘုရားရဲ့ ကယ်တင် ခြင်း ကျေးဇူးကိုခံရပြီး အလင်း ထွန်းလင်းတဲ့ သားနဲ့ သမီးလေး ဖြစ်ရ အောင်။ သမီး လမ်းနဲ့ သားကြယ်လေးတို့ရဲ့ နာမည်အတိုင်း သေးငယ်တဲ့ အလင်း ဖြစ်ပေမဲ့ လည်း အမှောင်ကမ္ဘာအတွက် အလင်းတစ်စက် ဖြစ်ရအောင် - - ။

လမ်းနဲ့ ကြယ်လေးရဲ့ မေမေ



ရုဆောင်းမိသောစကားစု (Lily)



အမေဆိုတာ ကလေးငယ်တွေရဲ့ နှလုံးသားနဲ့ နှုတ်ဖျားက တမ်းတ ခေါ်ဝေါ်ကြတဲ့ ထာပရ ဘုရားသခင်ပေးတဲ့ အမည်နာမ တစ်ခုပါ။ ထာပရ ဘုရားသခင်ဟာ နေရာ တိုင်းမှာ အမေတွေကို ဖန်ဆင်းထားတာကြောင့် သူရှိနေတယ်လို့ လူသားတိုင်းကို ခံစား စေတယ်။ ကျွန်ုပ်ရယ်လို့ လက်ရှိဖြစ်နေတာ (သို့) နောင်ဖြစ်လာလိမ့်မယ်လို့ မိမိတို့ မျှော်လင့် ထားသမျှ အားလုံးဟာ မိမိရဲ့ ဖြူစင်မွန်မြတ်တဲ့ မိခင်ရဲ့ ကျေးဇူးကြောင့်ပါ။ ပန်းများ ပွင့်စေကာမူ အပင်က ပန်းကို မပိုင်သကဲ့သို့။ သစ်ပင် သည် သီးစေကာမူ သစ်ပင်က အသီးကို မပိုင်သကဲ့သို့။ မိဘသည် မွေးကျွေး ရစေကာမူ သားသမီးကို ပိုင်ဆိုင်ခွင့် မရပါ။ အမေမေတ္တာသည်-- ပန်းများသည် မိမိတို့ အဖို့ ပွင့်လာကြသည်မဟုတ်။ သစ်သီး များသည် မိမိတို့အဖို့ သီးလာကြသည် မဟုတ်ချေ။ သားသမီးများသည် မိမိတို့အဖို့ မွေးလာ ကြသည် မဟုတ်ချေ။

လောက လှစေလိုသောကြောင့် အနစ်နာခံ စွန့်လွှတ်ခြင်းဖြင့် ပန်းများပွင့်ကြကုန်၏။ လောက ဝစေလိုသောကြောင့် အနစ်နာခံ စွန့်လွှတ်ခြင်းဖြင့် အသီးများသီးကြကုန်၏။ စွန့်လွှတ်ခြင်း၊ အနစ်နာခံစွန့်လွှတ်ခြင်းဖြင့် လောကအကျိုး၊ ဘုရားသခင် အကျိုး၊ သယံပိုး ခြင်းကား မေမေ မေတ္တာဟုခေါ်သည်။ ဝိသုကာ ပညာရှင်တွေ လှပအောင် တည်ဆောက် ထားတဲ့ အဆောက် အအုံကြီး တွေဟာ မိခင်မေတ္တာ အဆောက်အအုံကို မမှီနိုင်ပါ။ အတု လုပ်လို့ မရသော အရာသည် မိခင်နဲ့ရည် ဖြစ်သည်။

ထူးခြားသောကျေးဇူးတော် (သို့) အမေတစ်ယောက်၏သက်သေခံချက်



ကျမမှာ ထူးခြားပြီး သက်တမ်း ၁၉ နှစ်ရှိတဲ့ နို့ညှစ် စက်လေး တစ်လုံးရှိပါတယ်။ ပထမ သမီး မွေး တုန်းက အလုပ်က အထက်လူကြီးက လက်ဆောင် ပေးထားတာ ဖြစ်ပါတယ်။ ခန ခန ပျက်တတ်တဲ့ ဒီနို့ညှစ်စက်ကို အလုပ်ထဲမှာ အသုံး မဝင် တော့လို့ (သုံးလို့ ပြင် လို့ မရတော့လို့) စွန့်ပစ်ရမဲ့ အတူတူ ကျမကို ပေးလိုက်တာဖြစ်ပါတယ်။ ကျမလဲ အိမ်ကို ပြန်ယူလာပြီး တစ်ခါခနစ်ခါလောက်ဘဲ သုံးရ သေးတယ်။ ပျက်သွားလို့ ဒီအတိုင်းဘဲ မေမေ ပျောက် ပျောက် ထားလိုက်ပါတယ်။ နောက် ၄နှစ် ကြာတဲ့အခါ ဒုတိယ သမီးကို မွေးတာမို့ နို့ညှစ် စက် လိုအပ်လာတဲ့အတွက် ခင်ပွန်းသည်က အရင် တုန်းက ပျက်နေတဲ့ နို့ညှစ်စက်ကလေးကို ပြန်ပြင် ပေးပါတယ်။ သူ မပြင်ပေးခင်က ကျမ ဘုရားကို ဆုတောင်းတယ်။ နို့ညှစ်စက်လေး တစ်လုံး လိုအပ်တဲ့အတွက် အသစ်ဝယ်ရမလား။ ဘယ်လိုလုပ်ရမလဲ။ အဖ လမ်းပြ ပေးပါလို့ ဆုတောင်းတယ်။ တစ်ခုခု ဘာလုပ်ရမလဲ။ အဖ ဘုရား သခင်ကို မေးတတ်ဖို့ အဖဘုရားသခင်ရဲ့ လမ်းပြခြင်းကို ခံယူတတ်ဖို့ ကျမ ၂၀၁၃ ခုနှစ် Bible study fellowship မှာ ကမ္ဘာဦးကျမ်းကို ဖတ်ယူ လေ့လာတဲ့ အချိန်မှာ apply လုပ်တတ်ခဲ့ ပါတယ်။ အဲဒါကြောင့် ဘုရားသခင်ကို အသစ် ဝယ်ရ မလားလို့ မေးတဲ့ အခါမှာ အဖ ဘုရားသခင်က ခင်ပွန်းသည်ကို နို့ညှစ်စက်လေး ပြင်တတ်ဖို့ ဉာဏ် ပညာပေးပါတယ်။ ကျေးဇူးတော်ဘဲ ပျက်နေတဲ့ နို့ညှစ်စက်ဟာ ပုံမှန် အတိုင်း ကောင်း မွန်စွာ အလုပ် ပြန်လုပ်ပေးပါတယ်။ ကျမလဲ ကျေးဇူးတော် ချီးမွမ်းလျှက် ဘုရား သခင်ရှေ့ လူရှေ့မှာ သက်သေခံ ဝေမျှလိုက်ပါတယ်။ ဒီလိုနဲ့ သုံးလာတာ ၃လ ပြည့်ခါ နီးမှာ အလွန် အဆော့ သန်တဲ့ ကျမရဲ့ သမီးကြီးက နို့ညှစ် စက်လေးကို ပစ်ချ လိုက်တဲ့အတွက် စက်နဲ့ နို့ညှစ်တဲ့ ပုလင်း ဆက်ထားတဲ့ ပိုက်ဆက်က ကျိုး သွား



ပါတယ်။ ဒါနဲ့ ကျမလဲ နှမြေ တသစ္စာနဲ့ စက်လေးကို ကြည့်မိ ပါတယ်။ ဒါ ပေမဲ့လဲ တစ်ဖက်မှာ လင်းကန် ဝါဟာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို သက်သေခံ ဝေမျှပြီးပြီဘဲ။ ဘုရားသခင် ပေးထားပြီးသား၊ ပြန်ပြင်ထားပြီးသား။ အဖ ဘုရားသခင် ပြန် မယူဘူးလို့ ကျေးဇူးတော် ချီးမွမ်း ဝမ်းမြောက်ပါတယ်။ ခင်ပွန်း သည်လဲ သူ့အလုပ်ထဲကို စက်ကို ယူသွားပြီး ပြန်ပြင်လိုက်တဲ့အတွက် တကယ့် အကောင်း ပကတိ အသစ်ပြန်ဖြစ်သွားပါတယ်။ ဟာလေလုယာ။ ကျမရဲ့ ခင်ပွန်း သည်က အင်ဂျင်နီယာ ဘွဲ့ရ ပညာတတ် တစ် ယောက် မဟုတ်ပါ။ အဖဘုရားသခင် ပေး သနားတော်မူသော ဉာဏ်ပညာ အားဖြင့် သာ နို့ညှစ်စက်ကလေးကို ဘယ်သူမှ ပြင် ပေးလို့ မရတဲ့အတွက် စက်ကို ပြန်ပြင် လာနိုင်ခဲ့တာပါ။ အဖဘုရားသခင်၏ နာမ တော်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီး၍ တည်ရှိပေစေသော်လည်း ယခု ကျမသည် ကျေးဇူး တော် ကြီးလှပါသည်ဟု ဝန်ခံလျှက် ထို နို့ညှစ်စက်ဟောင်းလေးကို အသုံး ပြုလျက် သမီးငယ်လေးကို နို့ချိုတိုက်ကျွေး နိုင်ခဲ့ပါ တယ်။ ဆာလဲ ၁၀၀၄-၅။ ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျှက် တံခါးတော်တို့ကို ၎င်း ၎င်း ၎င်းတော်ကို ချီးမွမ်း လျှက် တံတိုင်းတော်တို့ကို ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်းလျှက် နာမတော်ကို ကောင်းကြီး ပေးကြလော့။ အကြောင်းမူကား ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလ အဆက် ဆက်တည်လေသတည်း။ အာမင်။ Moriah's mum. (8-2-2014)

အမေ့အသံ



ကျေးဇူးတော်အပေါင်းကို ရေတွက်ချီးမွမ်းပါတယ်။ ၄-၁-၂၀၁၄ ရက်နေ့မှာ ကျမတို့ မင်္ဂလာသက်တမ်း ၆ နှစ်ပြည့်ခဲ့ပါတယ်။ ဒီကာလ အတွင်းမှာတော့ နေပူသော ရက်များ၊ တိမ်ထူသော ရက်များ။ တေးဆိုသော ရက်များ။ ကလေးငိုသော ရက်များ စုံလို့ပါဘဲ။ အများက မေးခဲ့ရင် အဆင် ပြေရဲ့လား ဆို ဟုတ်ကဲ့ အိုတေ ပါဘဲ။ ဒါပေမဲ့ အမျိုးမျိုး အပြားပြားသော အကြောင်း တရားများ ကြားမှတဆင့် ဖတ်ဖတ်ကို မောလို တစ်ခါတစ်လေများလေ အမှတ်တမဲ့မို့ သူ့ (လင်ယောက်ျား) စကားကို ခေါင်းညှိတ် မိခဲ့သလားလို့ ကိုယ့်ဘာသာကိုယ် သံသယ ဖြစ်မိသေးပါတယ်။ လွန်ခဲ့သော နှစ်များ တုန်းက အယ်ဒီတာမင်းအောင်သက်လွင်က သူ့ရဲ့ 'ရာထူး' ဆိုတဲ့ စာမူတစ်ပုဒ်ကို သခင်စကား ပရိတ်သတ်ထံ ရေးသားတင်ပြခဲ့ဖူးပါတယ်။ (ဖတ်နေကျ စာဖတ်ပရိတ် တစ်ချို့ မှတ်မိမယ်ထင်ပါတယ်) အဲဒီတုန်းက အယ်ဒီတာက သူ့ အိမ်ထောင်ရေး အတွေ့အကြုံ ဆောင်းပါးထဲမှာ ကလေးတစ်ယောက်ရလို့ ရာထူး(ဖခင် ဆိုတဲ့ ရာထူး) တက်သွားပြီလို့ ၎င်းက ရေးခဲ့တာကို မှတ်မိပါသေးတယ်။ စိတ်ညစ် စရာကောင်းတဲ့ ကလေးငိုသံတွေ ဘာတွေမှ ထည့်မရေးထားဘဲ။ သိဘူးလေ။ အဲဒီတုန်းက သူ့ ရာထူးကြီး (ဖခင် ရာထူးကို အားကျ စွဲလွန်ပြီး ကျမလဲ ကြိုးစားလိုက်ရတာ။ ဒီနေ့ဆို သားနှစ်ယောက်ရဲ့ မေမေကြီးတောင် ဖြစ်နေပြီ။ (ကြားလိုက်ပြီနော် ဆရာ) ဒီသားများ ရဲ့ အရေး၊ မိသားစုရဲ့ အရေး၊ ရှေးလူကြီးတွေ ပြောဖူးတဲ့ စားတတ်နေရေး၊ စားရေး ကတော့ ချွေတာ စားလို့ ရပါရဲ့။ နေရေး ကတော့ စင်ကာပူ မှာ အခက်သား။ ဘယ်လို မှ ချွေလို့ မရပါ။ ဒီလတော့ သုံးစွဲတာ လက်လွန်သွားလို့ ဆယ်ဖို့ တစ်ဖို့ကို နောက် လမှ ပေါင်းပြီးထည့်မယ်လို့ ဘုရားသခင်ထံ တောင်းပန်လို့ ရသော်ငြား အိမ်ရှင်ကို ဒီလ အိမ်လခ မပေးဘဲ နောက်လမှ ၂လ စာ မပေးလို့ မရပါ။ အကြွေး ထားလို့ မရပါ။ အနိစ္စ သဘောအရ နှမ်းရိ စုတ်ပြတ် ပြကွဲ စွန်းထင်းသွားသော ကျောင်းဝတ်စုံများ။ အလုပ်ယူနီဖောင်းများ၊ ဖိနပ်များ၊ စင်ကာပူရဲ့ ရာသီဥတုအရ ဂရက် လျှင် တစ်လက်နှုန်း ပျက်ဆီး ကျိုးပဲ့ကုန်သော တရုတ်လုပ် တီး များ။ ဤဤသော အရာများကို အစားထိုး ခဲ့ရသော ဒေါ်လာများ။ ဒါတောင်မှ ချစ်သူ ဘဝတုန်းက မောင့်အတွက် ခင် ကလေး မွေးနေ့လက်ဆောင် ရော ဒေါ်လာ ၅၀ ထက် မလျော့စေရ။ ခင်အတွက်ဆို မောင်ကရော မွေးနေ့လက်ဆောင် ရော ဒေါ်လာ ၁၀၀ ထက် မလျော့စေရ။ အမျိုးမျိုး သော လက်ဆောင်များကို သဒ္ဓါကြည်ဖြူစွာ ပေးခဲ့ကြဖူးသော်လဲ ခုများတော့ဖြင့် သူ့ မွေးနေ့ကို ကိုယ်က မေ့ချင်ယောင်ဆောင်။ ကိုယ်မွေးနေ့ကိုလဲ သူက တကယ် မေ့သွားတာလား။ ဘယ်သူမှ မသေချာပါ။ သေချာတာ တစ်ခုတော့။ သားများ အတွက် ကလွဲလျှင် ကိုယ့်ကိုယ်ကိုတောင် မသဒ္ဓါချင်တော့ပါ။ ဪ ဒါ မိဘ မေတ္တာ ပါလား ဆိုတာ ကိုယ်တိုင် မိဘ ဖြစ်မှ အသေအချာ သိခဲ့ရတာပါ။ ဒီတော့ အိမ်ရဲ့ ဦးခေါင်း ဖြစ်သူက ဟင်းများများ စားချင်လို့ ပိုက်ဆံ ပိုပေးခဲ့ပေမဲ့ ကြက်ဦးခေါင်းနှင့် ခြေထောက်များက လွဲလျှင် ဟင်းပန်းကန်ထဲမှာ ကျန်တာ မမြင်ရဘဲ။ မြင်ရ ခဲသော အသားဖတ်များရဲ့ ကျိန်စာတွေများလား မသိတော့ပါ။ လင်မယား စကား ပြောရတာ အဆင် မပြေချင်တော့။ ဘယ်ပညာရှိကြီး သူတေသန လုပ်ပြီး စာချိုး သွားသလဲ တော့ မသိပါ။ လင်နဲ့ မယား လျှာနဲ့ သွား တဲ့။ ကိုယ်ပါ မှားလျှင်တော့ မကောင်းဖူးပေါ့နော်။ အယ်ဒီတာ မင်းအောင်သက်လွင်က ရှာရာဖွေဖွေ သူများ စုံတွဲတွေ အပြေး ပြိုင်တာ တွေပြီး





ဆောင်းပါးတစ်ပုဒ်ရေးတာ ဖတ်လိုက်ရသေးတယ်။ လင်မယား အပြေး ပြိုင်ပွဲ တွဲ။ ပြေးသူ ယောက်ျားကလဲ ပင်ပန်းသလို ယောက်ျား ပုခုံးပေါ် ဇောက်ထိုး ကြီး လိုက်ရတဲ့ မိန်းမကလဲ အာဂ မိန်းမပါဘဲ။ တစ်ချို့ အိမ်ထောင်တွေမှာ အမျိုးသမီးက ထမ်းပြီး ပြေးရတဲ့ သူတွေလို ရှိပါတယ်။ ပိုပြီးချစ်လို့ပေါ့နော်။ ဇောက်ထိုးကြီး လိုက်ရတဲ့ ယောက်ျားကတော့ အာဂ ယောက်ျားပါဘဲ။ ဘာဘဲ ဖြစ်ဖြစ်ပေါ့လေ မစုံလင်သူ လူသား ပေးကိုး။ ဒါပေမဲ့ ကျမတို့ ယုံကြည်သူတွေမှတော့ စုံလင်သူ သခင်ရဲ့ လမ်းပြမှုတွေ ဖေးမ မှုတွေ။ နှစ်သိမ့်ပေးမှုတွေ။ မှော်လင့်ခြင်းတွေ၊ ထိုထိုသော အရာများကို မထိုက်မတန်ပါဘဲ ရရှိ ခံစားစေပါတယ်။ အထက်ပါဖော်ပြခဲ့သော အကြောင်းပေါင်း မညီညွတ်ခြင်းများကို နူးညွတ်သော နှလုံးသားနဲ့ ဆင်ခြင်မိတဲ့ အခါမှာ ဆရာကြီးယုဒသန်ရဲ့ စကားကို မထိုက် မတန် ယူသုံးရပါလျှင် ခရစ်တော်ကြောင့်သာ မဟုတ်ခဲ့လျှင်တော့ သွားပြီ။ ဆိုးသည်ဖြစ်စေ၊ ကောင်း သည်ဖြစ်စေ၊ ပူသည်ဖြစ်စေ အေးသည်ဖြစ်စေ၊ ငယ်နုသည်ဖြစ်စေ၊ ရင့်ကျက် သည်ဖြစ်စေ၊ ကျေးဇူးတော် သက်သက်ကြီးကြောင့် မင်္ဂလာသက်တမ်း ဖြစ်ပည့်ခဲ့ပါပြီ။ နောင်လာမည့်နှစ်ပေါင်း ပုလဲ ရတု ငွေရတု ရွှေရတု စိန်ရတု ပတ္တမြားရတု၊ ရတုပေါင်း များစွာကိုလဲ ပြင်ဆင် ပေးမှာ ဖြစ်ကြောင်း ယုံကြည်စွာ ဆုတောင်းရင်း---။ မေတ္တာအားဖြင့် - ပန်းနီနီ(ကရာနီ)

အားပါဘူး။ သူ့ကျတဲ့ မျက်ရည်က အဓိပ္ပါယ်ရှိပါတယ်။ ကျမ ပြည်ပကို အလုပ်ထွက်လုပ်ဖို့ ခွင့်တောင်းတဲ့အခါ မိခင်က မျက်ရည်ကျပါတယ်။ ဒါပေမဲ့ ကြည်ဖြူစွာနဲ့ ခွင့်ပြုခဲ့ပါတယ်။ ဆာလဲ ၁၂၆၆-၇ မှာ မျက်ရည်ကျလျက် ဖျိုးစေ့ကြသောသူသည် ရွှင်လန်းစွာ စပါး ရိတ်သိမ်း ရလိမ့်မည်တဲ့။ ဒီ ကတိစကားတော်အားဖြင့် မိခင်ကျခဲ့တဲ့ မျက်ရည်တွေဟာ ရေတွက် ချီးကျူး ဂုဏ်ပြုလောက်စရာ ဖြစ်ပါတယ်။

H - Her Heart is pure Gold. သူမ၏ နှလုံးသားသည် ရွှေစင်ထက်မက အဖိုးတန်ပါသည်။ နူးညံ့ သိမ်မွေ့ခြင်း။ ပြုစုစောင့်ရှောက်ခြင်း၊ ကြင်နာယုယခြင်း အရရှိသော နှလုံးသား ပိုင်ရှင်သည် မိခင်ပင်ဖြစ်ပါသည်။ သူ့တွဲ ၃၁:၂၀ ဆင်းရဲသော သူတို့အား လက်ကို ဖြန့်၍ ငတ်မွတ်သော သူတို့အား လက်ရုံးကို ဆန့်တတ်၏။ မိခင်ဟာ စေတနာတရား အလွန် ကောင်းပါတယ်။ ဒုက္ခရောက်သူကိုလဲ ကူညီတတ်ပါတယ်။ သူ့ရဲ့ နှလုံးသားဟာ ကျမ ဘဝ တစ်လျှောက်လုံးအတွက် အမြဲကောင်းစားဖို့ နာယူစရာဖြစ်ပါတယ်။ အမေ့ရဲ့ နှုတ်အသီးက ကောင်းကြီး ဖြစ်ပါတယ်။ ကျမ ငယ်ငယ်က တိုက်အိမ်နဲ့ သိပ်နေချင်ပါတယ်။ ဒါပေမဲ့ အမေက တိုက်အိမ် မဆောက်ဘဲ ပျဉ်ထောင်အိမ်ဘဲ ဆောက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်မမှန်တဲ့ မောင်လေးက အုတ်တိုက်အိမ်ကို အုတ်ဂူထင်ပြီး ကြောက်တတ်လို့ ပါ။ အမေ့ကို သမီးတိုက်အိမ်နဲ့ နေချင်တယ်လို့ ပြောတော့ အမေက သမီး နေချင်ရင် နေရာမှာ ပေါ့လို့ ပြောပါတယ်။ အမေပြောခဲ့တဲ့ နှုတ်အသီး အတိုင်းပါဘဲ။ ကျမ သူ့နာပြု သင်တန်း တက်ဖို့ ရန်ကုန်မှာ သွားနေတဲ့အခါ သူ့ဌေးအိမ်မှာ တိုက်နဲ့ ကားနဲ့ နေရပါတယ်။ စင်ကာပူ ရောက်လာတဲ့ အခါမှာလဲ နှစ်ထပ် လုံးချင်းတိုက်အိမ်နဲ့ နေရတဲ့ အခွင့်ကို ဘုရားသခင်က ပေးခဲ့ပါတယ်။ အမေ့ရဲ့ နှလုံးသားနဲ့ နှုတ်အသီးကို ကျမက ကောင်းကြီး အဖြစ် ခံစားခဲ့ရတာဖြစ်ပါတယ်။

E - Her Eyes look like a Diamond. သူမ၏ တောင်ပကြည့်လင်သော မျက်လုံးအစုံသည် စိန်ပွင့်ကဲ့သို့ ဖြစ်ပါသည်။ ရင်နှစ်သည်ချာ သားသမီးရတနာများအတွက် သူမ၏ မျက်လုံး များသည် အလင်းရောင်ကို ပေးပါသည်။ မိခင်ဟာ မိသားစုအတွက် အလင်းရောင်ဖြစ်ပါ တယ်။ သူ့တွဲ ၃၁: ၁၀- ၁၉

R - She is right and counsellor. အစဉ်အမြဲ အမှန်တရား ဘက်ကနေပြီး လမ်းမှန်ကို သွန်သင်သော မိခင်ဖြစ်သည်။ သားသမီးများကို အရိပ် တကြည့်ကြည့်နှင့် ကရုဏ်ကြီး လိုအပ်သည်များကို သွန်သင်ပေးပါတယ်။ ကျမရဲ့ မိခင်ဟာ ကျမတို့ ညီအစ်မ သုံးယောက် စလုံးကို အခြား အချစ်ဝတ္ထုတွေ ပေးမဖတ်စေပါဘူး။ ကျမ်းစာနဲ့ ဝိညာဉ်ရေးရာ စာပေတွေကိုဘဲ ပေးဖတ်စေခဲ့ပါတယ်။ ဒါ့ကြောင့် ကျမတို့ ညီအစ်မ သုံးယောက်စလုံးဟာ ဝိညာဉ်ရေးရာ ရင့်ကျက်သူတွေ ဖြစ်လာခဲ့ပါတယ်။ မိခင်သည် ဘုရားသခင် ပေးသနား တော်မူသော အကြီးဆုံး ကောင်းကြီးမင်္ဂလာဖြစ်သည်။ မိခင်သည် လူသားမျိုးနွယ် ပြန်ပွားရန် အတွက် ဘုရားသခင်ပေးသော လက်ဆောင်ဖြစ်သည်။ မိခင်သည် လူ့လောက တစ်ခုလုံး စံနှုန်းတကျ လှပ ဖွံ့ဖြိုးတိုးတက်ရန် အဓိက ပုဂ္ဂိုလ်ဖြစ်သည်။ မိခင်များ အဖ ဘုရားထံတော်မှ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ အတူ ကောင်းကြီး မင်္ဂလာ အဖြာဖြာ ခံစားရရှိနိုင်ကြပါစေ။ ။ နာမတော်မြတ်၌ - Mary (ဖျာပုံ)

A tribute to Mother Mary (ဖျာပုံ)

မိခင်များနေ့ကို ဂုဏ်ပြုသင့်ကြောင်း နှုတ် ကပါတ် တော်က ဖော်ပြသည့်အတွက် အနည်းငယ် သက်သေ ခံ ဝေငှ လိုပါတယ်။ တရားဟော ၆၆-၇ ယနေ့ ဝါမှာ ထားသော စကားကို နှလုံး သွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြီးစား၍ သွန်သင်ရမည်။ ဇဖက် ၆၁-၃ သားသမီးတို့ သခင်ဘုရား၏ အလိုတော် နှင့်အညီ မိဘ စကားကို နားထောင် ကြလော့။ မိဘ စကားကို နားထောင်သောအမှုသည် တရားသော အမှု ဖြစ်၏။ မိဘကို ရိုသေစွာ ပြုလော့။ သူ့တွဲ ၂၃:၂၂ သင့်ကို ဖြစ်သွားစေသော အဘ၏ စကားကို နားထောင် လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။



M - She is like a Mirror. မှန်ဟာ ကျမတို့ မျက်နှာနဲ့ ခန္ဓာကိုယ် ဝတ်စားဆင်ယင် ထားတာ တွေကို စစ်ဆေးဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ အပြင်သွားခါနီး မှန်ကြည့်ဖို့ ဘယ် သူမှ မမေ့ကြပါဘူး။ မှန်ကြည့်ဖို့ မေ့ပြီး ထွက်သွားခဲ့မယ်ဆိုရင် မျက်နှာပြင်ဆင်မှုနဲ့ အဝတ် အစား အပြင်အဆင် အဆင်မပြေတာကို သူများတွေ တွေ့သွားရင် ဝေဖန်တဲ့ရဲ့ခြင်းကို ခံရပါမယ်။ ကျမတို့ အသက်တာမှာ မှန်ကြည့်ဖို့ လိုအပ်သလို ကျမတို့ရဲ့ ကျေးဇူးရင် မိခင် အကြောင်းကို သေသေချာချာ စဉ်းစားတွေးကြည့်လိုက်စမ်းပါ။ မိခင်ဟာ ကျမတို့ အတွက် ဘယ်လောက် တန်ဖိုး ရှိသလဲဆိုတာ သိလာရမှာပါ။ မှန်ဟာ ဖုန်မှုန့်နဲ့ ရေစက်တွေ စွန်းထင်း သွားရင် မှန်ပိန်းသွားတတ်ပါတယ်။ ဒါကို ကျမတို့က အဝတ်နဲ့ သုတ်သင် ရှင်းလင်း ပေးရပါတယ်။ မိခင်ကို ကျမတို့ ပြုစုရမယ်လို့ ကျမ်းစာက သွန်သင်ထားပါတယ်။ ကျမ ငယ်ငယ်တုန်းက မိခင်အတွက် သူသိပ်ကြိုက်တဲ့ တောင်နံကြီး သနပ်ခါးကို ကျောက်ပျဉ် အပြည့် အမြဲသွေးလိမ်းပေးတတ်သလို အိမ်မှိုက်စွဲတွေကိုလဲ ကူညီပေးပါတယ်။ ကျမရဲ့ အထက်က အစ်မ နှစ်ယောက်ကတော့ မိခင်ကို မယ်မယ်ရရ မကူညီကြပါဘူး။ အခုလို အရွယ် ရောက်လာတဲ့ အခါမှာ ကျမဟာ အစ်မ နှစ်ယောက်ထက် သာတဲ့ ကောင်းကြီးကို ပိုပြီး ခံစားရပါတယ်။

O - She is going old. အသက်ကြီးရင် လာပါပြီ။ ပို၍မောပန်းနွမ်းနယ်လာပါပြီ။ သို့သော် လဲ သားသမီးများအတွက်ဆို မိခင်အိုက နှပျိုနေဆဲပါ။ မိခင်ဟာ burden (ဝန်ထုတ်) မဟုတ် ပါ။ Blessing (ကောင်းကြီး) ဖြစ်ပါတယ်။ ကျမရဲ့ မိခင်ဟာ အိုမင်းလာတာက လွဲပြီး လူကြီး တွေဖြစ်တတ်တဲ့ ရောဂါတစ်ခုမှ မရှိဘဲ ကျန်းကျန်းမာမာနဲ့ ရှိနေတာကို တွေ့မြင်ရပါတယ်။ အခုထက်ထိ သားသမီးတွေအပေါ် တာဝန်ကျေတဲ့ မိခင်ဖြစ်ပါတယ်။ ကျမတို့ရဲ့ မောင် အငယ်ဆုံးလေး (မေမေသား အငယ်ဆုံး) ဟာ မွေးကတည်းက အရိုးပျော့ရောဂါရှိလို့ ၅နှစ်သား အရွယ်မှ လမ်းစ လျှောက်တတ်ခဲ့တာပါ။ မောင်လေးက ဦးနှောက် မပြည့်တဲ့ အတွက် အသက်သာ ကြီးလာပေမဲ့ သူ့ အသိစိတ်က ကလေးလေးလိုပါဘဲ။ အသက် ၁၅ နှစ်အရွယ်မှာ သွေးရဲ့ရဲ သံရဲရဲဖြစ်နေတဲ့ သူနှစ်ယောက်ကို တွေ့လိုက်ရလို့ စိတ်နှောက် သွားခဲ့ပါတယ်။ သူ့ကို မိခင်က အခုထက်ထိ ကလေးလေး တစ်ယောက်လို ပြုစုနေတုန်းပါဘဲ။ မောင်လေးက အခု အသက် ၄၄နှစ် ရှိနေပါပြီ။ နှစ်ပေါင်း ၂၉နှစ်လုံးလုံး စိတ်ရောဂါ ဝေဒနာသည်ကို မည်းမညူဘဲ ပြုစုခဲ့တဲ့ မိခင်ရဲ့ မဟာ မေတ္တာကို ချီးမွမ်းလိုပါတယ်။

T - She is Tears Drop. မျက်ရည်များနှင့် ပေးဆပ်ခဲ့ရသော်လဲ သားသမီးများအတွက် အပြုံးမပျက် လောကခရီးကို ဆက်လျှောက်နေသူပါ။ မိခင်တိုင်းဟာ သားသမီးအတွက် မျက်ရည် ကျရပါတယ်။ ကျမရဲ့ မိခင်ကြီးဟာ သားသမီး ဂုဏ်ထူးအတွက်နဲ့ ကျခဲ့တဲ့ မျက်ရည်တွေဟာ ပင်လယ်ရေ လိုဘဲ ဖြစ်ပါတယ်။ မိဘ မျက်ရည်ကျအောင် လုပ်တဲ့ သား သမီးဟာ ဒုက္ခရောက်တယ်လို့ ဆိုရိုးစကားရှိပါတယ်။ ဒါကို ကျမ မိခင်က ကရ မစိုက်

အမေ့လက်ရာ (ဟင်းမျိုးစုံ) ကာတွန်း - မင်းအောင်သက်လွင်

မိုးလင်းက မိုးချုပ် ကွန်ပျူတာ၊ အင်တာနက်၊ တီဗီစီမီးတွေနဲ့ အချိန်ဖြန်းနေတဲ့ ရှင်တို့ သားအဖ တွေအတွက် ကျမ ဟင်းမျိုးစုံ ချက်ထားတယ်။ Facebook ကြွပ်ကြွပ်ကြော်၊ Youtube ချင်ရည်ဟင်း၊ angry bird ကောင်လုံးကြော် နဲ့ website တွေကို ဆီပြန်ဟင်း ချက်ထားတယ်။ စိတ်ကြိုက်သာ ခူးခပ် စားကြပေတော့။

